

ကျယ်တခါပဲလျှော်ရသေးတယ်၊ တော်တော် ~ သွားတယ်။ 我的汗衫才下过一次水，便缩了这么多。

ရွှေးကန် ကာ <yon: kan> ①挣扎：နယ်ချွေဖိုပ်မှုအောက်မှ ~ ငော်သည်။ 在帝国主义的压迫下挣扎着。②挣脱 ③反弹

ရွှေးကန်သတ္တိ နာ <yon: kan that thi'> 【物】弹性, 弹力

ရွှေးကြ ကာ <yon: kywa'> 挣脱, 摆脱

ရွှေးစွဲ ကာ <yon: son:> = ရွှေးဆွဲ

ရွှေးဆောင် ကာ <yon: hsaun> = ရွှေးဆွဲ

ရွှေးဆဲ ကာ <yon: hswē:> (牲畜) 拉(车)：နားဂုံ-ကောင် ~ သည်။ 两头牛拉车。

ရွှေးထ ကာ <yon: hta'> 挣扎起来

ရွှေးထွက် ကာ <yon: htewt> 挣脱

ရွှေးပြီး ကာ <yon: pyei:> 逃脱, 挣扎, 逃跑

ရွှေးပြန် ကာ <yon: pyan> 产生弹力, 反弹: ပါးလွှာပြီး ~ နိုင်သောဆဲပြီး။ 薄而富有弹性的细胞膜

ရွှေးရင်းတော် ကာ <yon: yin: khat> 乱成一团, 乱糟糟

ရွှေးရင်းဆန်စတ် ကာဝါ <yon: yin: hsan khat> 骚乱地, 乱哄哄地; 乱成一团: သစ်ပင်ကြီးအောက်တွင် ~ ပြိုင်နေသည်ကိုပြင်လိုက်ရသည်။ 看见大树底下乱哄哄的情景。/ ကြိုလျင်တော်နှင့်ပြုံးတော်ထိ ~ ပြိုင်နေသည်။ 步兵与骑兵乱作一团。

ရွှေးရွှေးရွှေး ကာဝါ <yon: yon: nyan' nyan'> 嘴嚷, 吵吵嚷嚷, ရွားဦးတဲ့ခါးတွင်လွှေ ~ ရှိနေကြသည်။ 村门口人们吵吵嚷嚷的。

ရွှေးရွှေးရွှေးရွှေး ကာဝါ <yon: yon: yin: yin:> = ရွှေးရင်းဆန်စတ်

ရွှေးရွှေးရွှေးရွှေး ကာဝါ <yon: yon: yon: yon:> 亂哄哄, 人声嘈杂

ရှုပ် ၁ နာ <yat> 地区, 方向 II ကာ <yat> ①站, 立: အတောက် ~ ငော်သည်။ 站着。②停止: အက ~ ပါးရှိုး။ 请停一下。③请求: မေတ္တာ ~ သည်။ 请求。④化斋, 化缘: အုပ် ~ သည်။ 化斋, 化缘。III ၅။ <yat> ①一人的高度, 长度: လူထာ ~ အုပ် 约一人高 ②件, 桩(事): ကိုစွာ ~ 一桩事

ရှုပ်ကျော်ရွာ်ကျော် ကာဝါ <yat kyaw ywa gyaw> 出名, 扬名, 闻名

ရှုပ်ကျော်ရွာ်ကြား ကာဝါ <yat kyaw ywa gya:> = ရှုပ်ကျော်ရွာ်ကျော်

ရှုပ်ကြား ကာ <yat kya:> 说, 诉说: မေတ္တာကေား ~ လိုက်ပါသည်။ 诉说表情。

ရှုပ်ကြီးသား နာ <yat kyi: dha:> 大地方的人(男性)

ရှုပ်ကြီးသူ့ နာ <yat kyi: dhu> 大地方的人(女性)

ရှုပ်ကြီးပြည်မှ နာ <yat kyi: pyi ma'/yat kyi: pye ma'> 大国: ~ သားပိုပို့ကျေးသူ့လိုတယ်။ 应有大国人的文明风貌。

ရှုပ်ကွက် နာ <yat kwet> (行政)区, 界: မြို့ကြိုး ~ (仰光)美尼工区 / ~ အုပ်区长 / ~ ပြည်သူ့ကောင်စီး区人民委员会办公室 / နိုင်ငံရေး ~ 政界

ရှုပ်ခံ ကာ <yat khan> ①请求, 呼吁, 吁请: မေတ္တာ ~ သည်။ 请求。②抵抗, 抵御: ရှိနှုံးကြိုးကြုံး ~ တိုက်ခိုက်သည်။ 坚决抗击敌人。③坚持: ကိုယ်ဖြင့်ကိုယ်ပြောစီးကြိုးကြုံး ~ သည်။ 坚持自己的观点。

ရှုပ်ချင်းပို့ နာ <yat khyin: zat> 邻近地区

ရှုပ်ခြား နာ <yat khya:> 异乡, 异地: ပင်ထား ~ တိုင်းတပါး 异国

ရှုပ်ခွင့် နာ <yat khwin> 地区, 地方: တောင် ~ 南区 / မြို့ကွက် ~ 北区

ရှုပ်နှင့် နာ <yat su' kwet su'> = ရှုပ်ကွက်

ရှုပ်စုပ်ကွက် နာ <yat su' yat kwet> = ရှုပ်ကွက်

ရှုပ်စဲ ကာ <yat se:> 停止, 中止: စစ် ~ ငော်: 停战 / အပစ်အသတ် ~ ငော်: 停火 / ပါတီဝင်အပြစ်မှ ~ လိုက်သည်။ 停止党籍。

ရှုပ်စောက် ကာ <yat saut> (诗)笔直站立, 挺立

ရှုပ်စောက်စာ နာ <yat saut sa> 仅够维持生活的最低费用

ရှုပ်စောက်နာ နာ <yat saut na> (不影响健康的)小毛病

ရှုပ်စဲ ကာ <yat swe:> 宿营, 驻扎: ကျော်တွေ့တပ်ရင်းမှာ ~ စခန်းမှုံးမာလင်းခင်ထွက်ခွာလာကြသည်။ 我们营在天亮前就撤离宿营地。

ရှုပ်စွဲနှင့်နား နာ <yat sun pyi na:> 边远地区, 边远的村庄

ရှုပ်စွဲနှင့်နား နာ <yat sun ywa na:> = ရှုပ်စွဲနှင့်နား

ရှုပ်ဆိုင်း ကာ <yat hsain:> ①停止: အလုပ်ကို ~ ထားသည်။ 停止了工作。②中断: အမှုကို ~ ထားသည်။ 案件暂停审理。

ရှုပ်ဆွေရှုပ်ရှုံး နာ <yat hswei yat myo:> 乡亲, 老乡

ရှုပ်ဗြာ့နှင့် နာ <yat htan> 故乡, 故里, 家乡

ရှုပ်တော်မှာရာ့ နာ <yat taw mu ph-ya:> 立姿佛像, 立佛

ရှုပ်တင်း ကာ <yat tin:> (古) ①忍住, 坚持住 ②伫立

ရှုပ်တည် ကာ <yat ti> ①站立: မားမားမတ်မတ် ~ ငော်။ 站立着。/ ကိုယ်လက်နှိမ်ပြောပြုတွင် ~ နိုင်သည်။ 能够自立。②忍住, 制克

ရှုပ်တည်ချက် နာ <yat ti gyet> 立场, 立足点: ~ လွှတ်တဲ့အလုပ်မလုပ်။ 不要干丧失立场的事。

ရှုပ်တည်မှု နာ <yat ti hmu:> 立场

ရှုပ်တန့် ကာ <yat tan:> 站住; 中止, 停止不前

ရှုပ်တန်းကရိုး ကာ <yat tan: ga' yat> 适可而止; 悬崖勒马: မေကာင်းတဲ့အလုပ်ကို ~ ယင်ကောင်းမယ်။ 还是悬崖勒马为好, 不要再干坏事。